



GRETCHEN WHITMER
GOVERNOR

STATE OF MICHIGAN
OFFICE OF THE GOVERNOR
LANSING

GARLIN GILCHRIST II
LT. GOVERNOR

အမိန့်ကြေညာစာ

အမှတ် ၂၀၂၀-၂၀

အများပြည်သူနေရာများအသုံးပြုခြင်းမှ ယာယီတားမြစ်မှုများ

အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၉ အား ပယ်ဖျက်ခြင်း

နီဗယ်ကိုရိုနာဗိုင်းရပ်စ် (COVID-19) သည် အပြင်းအထန်ဖျားနာခြင်း သို့မဟုတ် သေဆုံးခြင်းတို့ကို ဖြစ်စေနိုင်သော အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါဖြစ်သည်။ အဆိုပါရောဂါသည် ယခင်က လူသားများတွင် မတွေ့ရသော ကိုရိုနာဗိုင်းရပ်စ်အသစ်တစ်မျိုးကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ပြီး တစ်ဦးမှ တစ်ဦးသို့ အလွယ်တကူ ကူးစက်နိုင်သည်။ သက်ကြီးရွယ်အိုများနှင့် နာတာရှည်ရောဂါဝေဒနာများခံစားရသောသူများတွင် အထူးအန္တရာယ်ရှိပြီး အနီးကပ်ရှိသူများအကြား တစ်ဦးမှ တစ်ဦးသို့ အလျင်အမြန်ကူးစက်ပျံ့ပွားနိုင်သော COVID-19 ရောဂါသည် အန္တရာယ်အလွန်များသည်။ လက်ရှိတွင် အဆိုပါ ရောဂါအတွက် အတည်ပြုထားသော ကာကွယ်ဆေး သို့မဟုတ် ရောဂါပိုးသေစေနိုင်သောကုသမှုမျိုးမရှိပါ။

၂၀၂၀ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့တွင် မီချီဂန်ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနသည် မီချီဂန်တွင် ပထမဆုံး COVID-19 ရောဂါရှိသူနှစ်ဦးကို စစ်ဆေးတွေ့ရှိခဲ့သည်။ အဆိုပါရက်တစ်ရက်တည်းတွင် ကျွန်ုပ်တို့သည် အမိန့်စာအမှတ် ၂၀၂၀-၄ ကို ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်စာတွင် 1963 မီချီဂန် ဖွဲ့စည်းပုံဥပဒေ အခန်း ၅ အပိုင်း ၁၊ အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေ၊ 1976 PA 390၊ ပြင်ဆင်ချက်အဖြစ်၊ MCL 30.401-421 နှင့် 1945 မြို့တော်ဝန်အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေ ၊ 1945 PA 302၊ ပြင်ဆင် ချက်အဖြစ်၊ MCL 10.31-.33 အောက်တွင် မီချီဂန်ပြည်နယ်တစ်ဝှမ်းလုံးကို အရေးပေါ်အခြေအနေအဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။

အရေးပေါ် စီမံဆောင်ရွက်ရေးဥပဒေသည် "ဥပဒေ MCL 30.403(1)-(2)၏ စွမ်းအားနှင့် အကျိုးသက်ရောက်မှုရှိသည့် အမိန့်စာများ၊ ကြေညာချက်များနှင့် ညွှန်ကြားချက်များ" မှတစ်ဆင့် မြို့တော်ဝန်မှ ဆောင်ရွက်နိုင်သော "သဘာဝဘေးအန္တရာယ် သို့မဟုတ် အရေးပေါ်အခြေအနေအနေဖြစ်ပေါ်သည့် အဆိုပါပြည်နယ် သို့မဟုတ် အဆိုပါ ပြည်နယ်ရှိ နေထိုင်သူများအတွက် အန္တရာယ်များနှင့် ကိုင်တွယ် ဖြေရှင်း"ရန် ကြိုးမားသောလုပ်ပိုင်ခွင့်အာဏာများနှင့် တာဝန်များကို မြို့တော်ဝန်ထံသို့ အပ်နှင်းပါသည်။ အလားတူစွာပင် အရေးပေါ် အခြေအနေအား ကြေညာပြီးသည့်နောက် "မြို့တော်ဝန်အနေဖြင့် ဖြစ်ပွားရာနေရာအတွင်း အသက်အိုးအိမ်စည်းစိမ်တို့ကို ကာကွယ်ရန် သို့မဟုတ် အရေးပေါ်အခြေ အနေကို ထိန်းချုပ်ရန် လိုအပ်သည်ဟု ယူဆပါက သက်ဆိုင်ရာအမိန့်များ၊ စည်းမျဉ်းစည်းကမ်းများကို ချမှတ်နိုင်ကြောင်း "1945 မြို့တော်ဝန်အရေးပေါ်လုပ်ပိုင်ခွင့်အာဏာများဥပဒေတွင် ဖော်ပြထားသည်။ MCL 10.31(1)။

COVID-19 ရောဂါကူးစက်ပျံ့ပွားမှုကို လျှော့ချရန်၊ အများပြည်သူကျန်းမာရေးကို ကာကွယ်ရန်နှင့် ခုခံအားနည်းသောမီချီဂန်ဒေသခံများအား လိုအပ်သောကာကွယ်မှုများကို ထောက်ပံ့ပေးရန်အတွက် အများပြည်သူနေရာများအသုံးပြုခြင်းမှ ယာယီကန့်သတ်တားမြစ်မှု များကို သတ်မှတ်ပြဌာန်းရန် အသင့်အတင့်လိုအပ်သည်။

အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၉ သည် ယင်းကဲ့သို့သောတားမြစ်ချက်များကို သတ်မှတ်ပြဌာန်းခဲ့သည်။ အဆိုပါအမိန့်စာသည် မရှိမဖြစ်လိုအပ်သောကိရိယာပိုင်ကာကွယ်ရေးဝန်ဆောင်မှုများကို ပေးသည့်ထောက်ပံ့မှုများအတွက် ယင်းတို့၏ လျှောက်တင်မှုကို ခွဲခြားခြင်းဖြင့် အဆိုပါတားမြစ်မှုများကို ပြောင်းလဲပေးသည်။ အဆိုပါအမိန့်စာတွင် တားမြစ်ချက်များအကျိုးဝင်သက်ရောက်သည့်အခါ အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၉ ကို ပယ်ဖျက်လိုက်သည်။

GEORGE W. ROMNEY BUILDING • 111 SOUTH CAPITOL AVENUE • LANSING, MICHIGAN 48909
www.michigan.gov
PRINTED IN-HOUSE

1963 မိချီဂန်ဖွဲ့စည်းပုံနှင့် မိချီဂန်ဥပဒေလက်အောက်တွင် ဆောင်ရွက်ခြင်းဖြင့် ကျွန်ုပ်မှ အောက်ပါအတိုင်း အမိန့်ထုတ်ပြန်လိုက်သည် -

၁။ ၂၀၂၀ ခုနှစ်၊ မတ်လ ၂ ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် သို့မဟုတ် ယင်းထက်နောက်မကျဘဲ စတင်သက်ရောက်ပြီး ၂၀၂၀ ခုနှစ်၊ ဧပြီလ ၁၃ ရက်နေ့အထိ ဆက်လက်သက်ရောက်ခြင်းဖြင့် ဝင်ပေါက်၊ ထွက်ပေါက်အသုံးပြုခြင်းနှင့် အများပြည်သူအဖွဲ့ဝင်များနေထိုင်ခြင်းရှိသော အောက်ပါအများပြည်သူနေရာများကို ပိတ်လိုက်သည်-

- (က) အဆောက်အအုံဥပစာများတွင် စားသုံးခြင်းအတွက် အစားအစာ သို့မဟုတ် အဖျော်ယမကာရောင်းချသည့် စားသောက်ဆိုင်များ၊ စားသောက်တန်းများ၊ ကဖီဆိုင်များ၊ ကော်ဖီဆိုင်များနှင့် အခြားအများပြည်သူနေရာ များ၊
- (ခ) အဆောက်အအုံဥပစာများတွင် သောက်သုံးခြင်းအတွက် အရက်အဖျော်ယမကာရောင်းချသည့် ဘားများ၊ အရက်ဆိုင်များ၊ ယမကာဖျော်စပ်သည့် အရက်ဆိုင်များ၊ ဘီယာချက်စက်ရုံများ၊ အသေးစားဘီယာ ချက်စက်ရုံများ၊ အရက်ချက်ရုံများ၊ ဝိုင်စက်ရုံများ၊ မြည်းစမ်းသည့်အခန်းများ၊ အထူးလိုင်စင်ရနေရာများ၊ ကလပ်များနှင့် အခြားအများပြည်သူနေရာများ၊
- (ဂ) အဆောက်အအုံဥပစာများတွင် သောက်သုံးခြင်းအတွက် ယင်းတို့၏ ထုတ်ကုန်များကို ရောင်းချပေးသည့် ဟူကာဘားများ၊ ဆေးပြင်းလိပ်ဘားများနှင့် Vape ဆိုင်များ၊
- (ဃ) ပြဇာတ်ရုံများ၊ ရုပ်ရှင်ရုံများနှင့် မိုးလုံလေလုံနှင့် ပြင်ပဖျော်ဖြေရေးကျင်းပရာနေရာများ၊
- (င) စာကြည့်တိုက်များနှင့် ပြတိုက်များ၊
- (စ) အားကစားရုံများ၊ ကိုယ်ကာယလေ့ကျင့်ရေးစင်တာများ၊ ဖျော်ဖြေရေးစင်တာများ၊ မိုးလုံလေလုံ အားကစားခန်းမများ၊ မိုးလုံလေလုံလေ့ကျင့်ရေးခန်းမများ၊ လေ့ကျင့်ရေးစတူဒီယိုများနှင့် မရှိမဖြစ်လိုအပ်သော ကိုယ်ပိုင်ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများကို လုပ်ဆောင်ပေးသည့်နေရာများ၊
- (ဆ) မိချီဂန်လောင်းကစားထိန်းချုပ်ရေးဘုတ်အဖွဲ့မှ လိုင်စင်ရကာစီနီများ၊ မိချီဂန်လောင်းကစားထိန်းချုပ်ရေး ဘုတ်အဖွဲ့မှ လိုင်စင်ရမြင်းပြိုင်ကွင်းများနှင့် မိချီဂန်လောင်းကစားထိန်းချုပ်ရေးဘုတ်အဖွဲ့မှ လိုင်စင်ရမိလီယံ ပါတီများနှင့်
- (ဇ) အထက်တွင် မဖော်ပြထားသော အများပြည်သူအပန်းဖြေနေရာများတို့ဖြစ်သည်။

ဤအပိုဒ်တွင် ပါဝင်သော အများပြည်သူနေရာများကို ပို့ဆောင်ရေးဝန်ဆောင်မှု၊ ဝင်းဒိုးဝန်ဆောင်မှု၊ ခြေလျင် ဝန်ဆောင်မှု၊ ယာဉ်ဖြင့်ပို့ဆောင်ရေးဝန်ဆောင်မှု သို့မဟုတ် ကားမောင်းပို့ဆောင်ရေးဝန်ဆောင်မှုကို အသုံးပြုခြင်းဖြင့် အစားအစာနှင့် အဖျော်ယမကာရောင်းချပေးရန်နှင့် အချင်းချင်းခပ်ခွာခွာနေထိုင်ခြင်းအပါအဝင် COVID-19 ရောဂါကူးစက်ပျံ့နှံ့မှုကို လျှော့ချရန် ကြိုတင်ကာကွယ်မှုများကို ဆောင်ရွက်အသုံးပြုရန် တိုက်တွန်း ထားသည်။ အစားအစာ သို့မဟုတ် အဖျော်ယမကာကို ရောင်းချပေးရာတွင် ဤအပိုဒ်တွင် ပါဝင်သော အများပြည်သူနေရာသည် အစားအစာ သို့မဟုတ် အဖျော်ယမကာမှာယူမှုများကို ကောက်ခံခြင်းအကြောင်းကိစ္စအတွက် အများပြည်သူနေရာတွင် တစ်ကြိမ်လျှင် လူငါးဦးအထက် ခွင့်ပြုနိုင်ပြီး အဆောက်အအုံဥပစာနေရာများတွင် ရှိနေစဉ် အဆိုပါတစ်ဦးချင်းစီသည် တစ်ဦးနှင့် တစ်ဦးအနည်းဆုံးခြောက်ပေအကွာတွင် ရှိရမည်။

ဤအပိုဒ်သည် အများပြည်သူနေရာမှ အလုပ်သမား၊ ကန်ထရိုက်၊ ဝယ်ယူသူ သို့မဟုတ် ရောင်းချသူအား ယင်းတို့၏ သက်မွေးဝမ်းကြောင်းလုပ်ငန်းဆောင်ရွက်မှုဖြင့် အဆိုပါအများပြည်သူနေရာသို့ ဝင်ရောက်ခြင်း၊ ထွက်ခြင်း၊ အသုံးပြုခြင်း သို့မဟုတ် နေထိုင်ခြင်းကို မတားမြစ်ပါ။

၂။ အဆိုပါအမိန့်တွင် သတ်မှတ်ပြဌာန်းသောတားမြစ်ချက်များသည် အောက်ပါမည်သည့်နေရာတွင်မဆို မသက်ရောက်ပါ -

- (က) ကုန်ခြောက်စတိုးဆိုင်များ၊ ဈေးများ၊ ကုန်မျိုးစုံဆိုင်များ၊ ဆေးဆိုင်များ၊ ဆေးစတိုးများနှင့် စားသောက်တန်းများအပါအဝင် အဆောက်အအုံဥပစာများတွင် စားသောက်ခြင်းအတွက် မဟုတ်သော အစားအစာနှင့် အဖျော်ယမကာရောင်းချသည့်အများပြည်သူနေရာများ၊ အပိုဒ် ၁ လိုအပ်ချက်များတွင် ပါဝင်သော အဆိုပါ အများပြည်သူနေရာအပိုင်းအခြားများထက် အခြားနေရာများ၊

- (ခ) ကျန်းမာရေးစောင့်ရှောက်မှုထောက်ပံ့ပေးရေးနေရာများ၊
နေထိုင်ရေးစောင့်ရှောက်မှုထောက်ပံ့ပေးရေးနေရာ များ၊
အသင်းအဖွဲ့စောင့်ရှောက်မှုထောက်ပံ့ပေးရေးနေရာများနှင့် လူငယ်တရားစီရင်ရေးနေရာများ၊
- (ဂ) ဒုက္ခသည်ခိုလှုံစခန်းများ သို့မဟုတ် အလားတူအဆောက်အအုံများ၊
- (ဃ) လေယာဉ်ကွင်းများ၏ လုံခြုံစိတ်ချရသောနေရာများအတွင်းရှိ စားသောက်တန်းများဖြစ်သည်။

၃။ ဤအမိန့်စာ၏ ရည်ရွယ်ချက်များအရ -

- (က) “မရှိမဖြစ်မလိုအပ်သောတစ်ကိုယ်ရည်ကာကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှုများ”တွင် ပါဝင်သော်လည်း ဆံပင်၊ လက်သည်းခြေသည်း၊ အသားအရည်၊ နှိပ်နယ်ပေးခြင်း၊ သာမန်အလှပြုပြင်ရေးဆိုင်၊ တက်တွား၊ ကိုယ်လုံးပန်းချီနှင့် နားဖောက်ခြင်းဝန်ဆောင်မှုများကို ကန့်သတ်မထားဘဲ အလားတူတစ်ကိုယ်ရည်ကာ ကွယ်စောင့်ရှောက်ရေးဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် တစ်ဦးနှင့်တစ်ဦးခြောက်ပေအကွာတွင် နေရန်လို အပ်သည်။ ဤသည်မှာ လိုင်စင်ရဆေးကုသပေးသူများမှ သတ်မှတ်သည့်အတိုင်း ဆေးဝါးကုသမှုအတွက် လိုအပ်သောဝန်ဆောင်မှုများမပါဝင်ပါ။
- (ခ) “အများပြည်သူနေရာ” ဆိုသည်မှာ ယင်းတို့၏ ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများ၊ ထောက်ပံ့မှုများ၊ အခွင့် အရေးများ၊ အကျိုးကျေးဇူးများ၊ သို့မဟုတ် နေရာထိုင်ခင်းများကို တိုးချဲ့ရောင်းချပေးသည့် သို့မဟုတ် အများပြည်သူတို့အတွက် ရရှိနိုင်သော လိုင်စင်ရ သို့မဟုတ် လိုင်စင်မဲ့ စီးပွားရေး သို့မဟုတ် ပညာရေး၊ ပြန်လည်လန်းဆန်းရေး၊ ဖျော်ဖြေရေး သို့မဟုတ် အပန်းဖြေရေးနေရာ သို့မဟုတ် အခြားမည်သည့်အဆောက် အအုံနေရာကိုမဆို ဆိုလိုသည်။ အများပြည်သူနေရာတွင် နိုင်ငံကလပ်အသင်းများ၊ ဂေါက်ကလပ်အသင်းများ၊ လေ့လျော်ကလပ်အသင်းများ သို့မဟုတ် ရွက်လှေကလပ်အသင်းများ၊ အားကစား သို့မဟုတ် ပြေးခုန်ပစ် အားကစားကလပ် အသင်းများနှင့် စားသောက်ရေးကလပ်များအပါအဝင် ပုဂ္ဂလိကကလပ်အသင်းနေရာများ ပါဝင်သည်။
- (ဂ) “အများပြည်သူအပန်းဖြေဖျော်ဖြေရေးနေရာများ” ဆိုသည်မှာ အပန်းဖြေရေး သို့မဟုတ် အခြားအပန်းဖြေရေး သို့မဟုတ် ဖျော်ဖြေရေးရည်ရွယ်ချက်များအတွက် လူအများနှင့် အနီးကပ်ထိတွေ့မှုရှိခြင်းအပါအဝင် မိုးလုံလေလုံဝန်ဆောင်မှုများ သို့မဟုတ် နေရာများ၊ သို့မဟုတ် ပြင်ပဝန်ဆောင်မှုများ သို့မဟုတ် နေရာများကို ပေးသည့် အများပြည်သူနေရာကို ဆိုလိုသည်။ အများပြည်သူအပန်းဖြေဖျော်ဖြေရေးနေရာတွင် အပန်းဖြေ ပန်းခြံ၊ ကစားရုံ၊ ဘင်ဂိုခန်းမ၊ ဘိုးလင်းပစ်အဆောက်အဦး၊ မိုးလုံလေလုံတောင်တက်ရေးနေရာ၊ စက်တီကွင်း၊ ထရပ်ပိုလိုင်းပန်းခြံနှင့် အခြားသော အလားတူအပန်းဖြေဖျော်ဖြေရေးနေရာများပါဝင်သည်။

၄။ ကျန်းမာရေးနှင့် လူသားဝန်ဆောင်မှုများဌာနဒါရိုက်တာ၊ မီချီဂန်အရက်သေစာထိန်းချုပ်ရေးကော်မရှင်နှင့် မီချီဂန် အလောင်းကစားထိန်းချုပ်ရေးအမှုဆောင်ဒါရိုက်တာသည် အမိန့်စာများနှင့် ညွှန်ကြားချက်များကို ထုတ်ပြန်ရ မည်ဖြစ်ပြီး ဤအမိန့်ကို ပြဌာန်းရန် လိုအပ်သလို ဥပဒေနှင့်အညီ အခြားအရေးယူဆောင်ရွက်မှုများကို လုပ်ဆောင် ရမည်။

၅။ ဤအမိန့်သည် အလုပ်သမားများ သို့မဟုတ် အခြားအလုပ်ရှင်၏ အလုပ်သမားများအတွက် ဤအမိန့်မှ သက် ရောက်သည့် အလုပ်ရှင်ဆိုင်ရာ ဥပဒေအရ မည်သည့်တာဝန်များကိုမဆို မပြောင်းလဲပါ။

၆။ MCL 10.33 နှင့် MCL 30.405(3) နှင့်အရ ဤအမိန့်စာအား သဘောဆန္ဒအလျောက် တမင်ချိုးဖောက်ခြင်းသည် ရာဇဝတ်မှုဖြစ်သည်။

၇။ ၂၀၂၀ ခုနှစ်၊ မတ်လ ၂၂ ရက်နေ့၊ နံနက် ၉:၀၀ နာရီတွင် အမိန့်ကြော်ငြာစာအမှတ် ၂၀၂၀-၉ ကို ပယ်ဖျက်လိုက်သည်။

ကျွန်ုပ်၏ လက်နှင့် မီချီဂန်၏ ကြီးမားသောစည်းတံဆိပ်ကို ခတ်နှိပ်ထုတ်ပြန်လိုက်သည်။

ရက်စွဲ - ၂၀၂၀ ခုနှစ်၊ မတ်လ ၂၁ ရက်

အချိန် - ညနေ ၄:၁၄ နာရီ



GRETCHEN WHITMER
GOVERNOR

မြို့တော်ဝန်၏ လွှဲအပ်ချက်အရ

ပြည်နယ်အတွင်းရေးမှူး

